



స్కూల్ టెక్నికల్ మూడు

యాయ తీవ్ర ఖరణి నుండి శ్రీ రామ : గ్రంతి
ప్రాచీన ముద్రాల వ్యవస్థల కుటుంబాల వ్యవస్థల
‘యాయ తీవ్ర పథితి యాచార మూడు’

యాయ తీవ్ర

ముఖం చుట్టూ ఎంజూర్ లీ కు
సమాజంలో న్యాయాలు నుండి నుండి నుండి
ప్రాచీన ముద్రాల వ్యవస్థల కుటుంబాల వ్యవస్థల
ప్రాచీన ముద్రాల వ్యవస్థల కుటుంబాల వ్యవస్థల
ప్రాచీన ముద్రాల వ్యవస్థల కుటుంబాల వ్యవస్థల

သစ္တ္တ ဒီပနီကျမ်း

မာတိကာ

သစ္တ္တအန်က် ၁၆-ချက်

အာယတန ၁၂-ပါး၌ သစ္တ္တလေးပါးဖွံ့ဖြုံး

အာယတနကို မူတည်၍ သစ္တ္တလေးပါး အကျဉ်းခွဲနည်း



ဒုက္ခသစ္တ္တအန်က် ၄-ချက် ရှင်းချက်

သမှုဒယသစ္တ္တအန်က် ၄-ချက် ရှင်းချက်

နိရောဓသစ္တ္တအန်က် ၄-ချက် ရှင်းချက်

မဂ္ဂသစ္တ္တအန်က် ၄-ချက် ရှင်းချက်

သစ္တ္တအိပ်နှင့် မာတိကာပြီးပြီ။

----- * -----



သစ္ဓာတု ဒီပနီကျမ်း

နမော တသာ ဘဂဝတော အရဟတော
သမ္မာသမ္မာခဲ့သူ။

သစ္ဓာအနက် ၁၆-ချက်

“စတုသစ္ဓိနိမူတ္တာ ဒေသနာနာမ နထို” ဟူသည်နှင့်အညီဘုရားမြတ်စွာ၏ ဒေသနာဟူသမျှသည် သစ္ဓာလေးပါးမှ လွှတ်သောမည်သည်မရှိ၊ သစ္ဓာလေးပါးသို့သာ ကိုင်းကြရှင်းကြရကား သာသနာတော်မြတ်၌ သစ္ဓာလေးပါးတရားသည် အထွတ်အမြတ် အချက်အချာဖြစ်ခဲ့၍ အလွန်စွဲမြခြင်းငါတိုက်လှသော သစ္ဓာအနက် တစ်ဆယ့်ခြောက်ချက်ကို အနက်အမိပါယ်နှင့်တကွ သိသာရုံသာ ပြဆိုအံး။

၁။ ဒုက္ခသု ပီဇွန်ငြော့၊ သခ်တငြော့၊ သန္တာပငြော့၊ ဝိပရိဏာ-မငြော့။

၂။ သမုဒ္ဓယသု အာယူဟနငြော့၊ နိဒါနငြော့၊ သံယောဂငြော့၊ ပလို့ဗောဓော့။

၃။ နိရောဓသု နိသုရဏာငြော့၊ ပဝိဝေကငြော့၊ အမတငြော့၊ အသခ်တငြော့။

၄။ မဂ္ဂသုနိယျာနငြော့၊ ဟေတုငြော့၊ ဒသနငြော့၊ အာစိ-ပတေယျငြော့။



(c) ဒုက္ခအန် ငါ-ချက်

- * ဒုက္ခသု=ဒုက္ခသစ္ာ၏။ ပီးမြန်မြော့=နှိပ်စက်အပ်သောသဘော, နှိပ်စက်တတ်သောသဘော, နှိပ်စက်ခြင်းသဘောလည်းတစ်ပါး။
 - * သခံတွေ့=အဖန်ဖန်ပြုရဲ ပိုးထောင်အပ်သောသဘောလည်းတစ်ပါး။
 - * သန္တာပွေ့ဌား=အဖန်ဖန် ပူးလောင်စေတတ်သောသဘော, ပူးပန်စေ အပ်သောသဘော, ပူးပန်ခြင်းသဘောလည်းတစ်ပါး။
 - * ဝိပရိကာမွေ့ဌား=ဖရိုဖရဲ ဖောက်လဲဖောက်ပြန်ဖြစ်တတ်သောသဘောလည်းတစ်ပါး။
-
- (j) သမုဒယအန် ငါ-ချက်**

- * သမုဒယသု=သမုဒယသစ္ာ၏။ အာယူဟန်မွေ့ဌား=ဒုက္ခဝတ္ထု၊ ဒုက္ခမှုတို့ကို စုဆောင်းဆည်းပူးတတ်သောသဘောလည်းတစ်ပါး။
- * နိဒါနမွေ့ဌား=ဒုက္ခဝတ္ထု၊ ဒုက္ခမှုတို့ကို တစ်ရုံမစဲ အမြေပေးအပ်ဆောင်နှင်းတတ်သောသဘောလည်းတစ်ပါး။
- * သံယောဂမွေ့ဌား=ဒုက္ခဝတ္ထု၊ ဒုက္ခမှုတို့နှင့်သာ လွန်စွာယှဉ်တဲ့ တတ်သောသဘောလည်းတစ်ပါး။



- * ပလို့ဗောဓား=ဒုက္ခလက်မှ မထွက်ရအောင် နှောင့်ယှက်တားမြစ်တတ်သော သဘောလည်းတစ်ပါး။
သမုဒယအနက် ၄-ချက်ပြီး၏။
-

(၃) နိရောဓားအနက် ၄-ချက်

- * နိရောဓား=နိဗ္ဗာန်၏၊ နိသုရဏား=ဒုက္ခဝှုံမှ ကျွတ်လွှတ် ထွက်မြောက်သော သဘောလည်းတစ်ပါး။
 - * ပဝိဝေား=ဒုက္ခအနှောင့်အယှက်မှ ဆိတ်ပြိုမ်သော သဘောလည်း တစ်ပါး။
 - * အသခ်တဲး=ပြုစုပြုးထောင်မှုမှ ကင်းလွှတ်သော သဘောလည်းတစ်ပါး၊ အမတဲး=အိုခြင်း နာခြင်း သေခြင်းမှ ကင်းလွှတ်သော သဘောလည်းတစ်ပါး။
- နိရောဓားအနက် ၄-ချက်ပြီး၏။
-

(၄) မဂ္ဂအနက် ၄-ချက်

- * မဂ္ဂသာ=မဂ္ဂင်ရှစ်ပါး၏၊ နိယျာနဲ့=ဝှုံမှ ဆန်တက်နိဗ္ဗာန်ဘက်သို့ ထွက်ကြောင်းရောက်ကြောင်း လမ်းကောင်းအစစ်အမှန်ဖြစ်သော သဘောလည်း တစ်ပါး။
- * ဟေတူး=လောကုတ္တရာ မြတ်စွာအထူး ဂုဏ်ကျေးဇူးအပေါင်းတို့၏ ကောင်းစွာခိုင်ကြည် တည်ကြည်ခြင်းကိစ္စကိုပြီးစေနိုင်သောသဘောလည်း တစ်ပါး။



- * ଓତ୍ତାନଦ୍ରୋ=ଆନୁମତାର୍ଥ ବାଦିଗର୍ଭର୍ତ୍ତାନ୍ତର୍ମୂଳ ମଞ୍ଜନ
ତ୍ରୟଃ ଆତ୍ୟଃଆଶିନ୍ ଆଲ୍ୟନ୍ତିପ୍ରତିଲ୍ୟ ଫିର୍ମାନକିର୍ତ୍ତ ଲଠନ୍ତିଶ୍ଵରିନ୍ତିଃ
ପେରିତାର୍ଥତ୍ୟନ୍ତିଃହ୍ୟ ଶ୍ଵରିନ୍ତିଃଶ୍ଵରିନ୍ତିଃମ୍ରିଣିମ୍ରିଣି ମ୍ରିଣିତ୍ୟଃଶ୍ଵରିନ୍ତିଃ
ଯବୋଲନ୍ତିଃତର୍ତ୍ତପିଃ॥
 - * ଆଶିପତେଯୁଦ୍ରୋ=ଆଶିଵୀଲ ଶିତ୍ତ ପଲ୍ଲୀ ବିକ୍ଷାଯଃ୍କଃୟ
ରହନ୍ତିଃମୁତ୍ତାନ ଚାପ୍ରିଣିମର୍ମି କ୍ରିଃହିତ୍ତାଲୁତ ଆଯ୍ତର୍ତ୍ତାତିର୍ଦ
ଫ୍ରିତ୍ତେବା ଯବୋଲନ୍ତିଃ ତର୍ତ୍ତପିଃ॥
ମଧ୍ୟ ଆନ୍ତର୍କ ଦ୍ୱ-ଶର୍କର୍ପିଃଣି॥
-

ଆଯତନ ଏଜ-ପିଃଶ୍ଵର ସ୍ତ୍ରୀଲେଖିପିଃଷ୍ଟେବ୍ଦ

ଠକ୍କୁ, ବୋତ, ବୁନ୍ଦ, ଶିଶୁ, କାଯ, ମନ୍ଦିର, ଆଷ୍ଟିକାଯତନ
ଶ୍ରୋଗନ୍ତିପିଃ॥

ରୂପ, ବାତ୍ତ, ରକ୍ତ, ରବ, ଫେଣ୍ଟିପ୍ତ, ମଧୁ, ରାହିରାଯତନ ଶ୍ରୋଗନ୍ତିପିଃ॥

ମଧୁମୁଦ ତେତାଵିଗ୍ନ ଦେଖିଲୁବାବ, ବ୍ୟାକୁମର୍ଦ୍ଦିଲୁବାବ, ଫିର୍ମାନକିର୍ତ୍ତ

ଯ୍ୟ॥

ତେତାଵିଗ୍ନ ଦେଖିଲୁବାତ୍ମନ ଲେବାବାବନ୍ ବାମୁଦ୍ୟବାବନ୍ତାମନ୍ତିଣି॥

ଲେବାକୁତ୍ତାରୁମନ୍ତିର ଲେବାକୁମୁକ୍ତିବୋବ ପଲ୍ଲୀ, କିତାର, ବାମୁକ
ନିରା, ବାମୁକମୁକ୍ତି, ବାମୁକାମୁକ୍ତି, ବାମୁକାମୁକ୍ତି, ବାମୁକାମୁକ୍ତି
ନ୍ତି ତେତାଵିଗ୍ନର୍ଦ୍ଦିତ୍ତବାବନ୍ ମଧ୍ୟବାବନ୍ତାମନ୍ତିଣି॥

ଫିର୍ମାନକିର୍ତ୍ତ ଫିରେବାବାବନ୍ତାମନ୍ତିଣି॥



ကြွင်းသော လောကိုဓမ္မစုနှင့်တကွ အာယတန်တစ်ဆယ့်နှစ်ပါး
သည် ဒုက္ခသစ္ာ မည်၏။

အာယတန်ကို မူတည်၍ သစ္ာလေးပါး အကျဉ်းခဲ့နည်း

ဤပြုကား လူများတို့ သိမြင်ရန် စက္ခ၊ သောတ၊ ယာန၊ ဖို့၊ ကာယ၊
မနောနှင့် ဒါန သီလ ဘာဝနာသုံးပါးကို ဒုက္ခသစ္ာအခန်းတွင် ဖော်ဆို
မည်။

အရိယသစ္ာ

အရိယသစ္ာ ဆိုသည်ကား တစ်ခါတစ်ရုံမှ ဖောက်ပြန်ခြင်းမရှိ
သော အမှန်ချည်းဆိုလိုသည်။

အမှန် နှင့် အမှား

“နှိပ်စက်, ပြုပြင်, ပူပင်, ဖောက်လဲ, ဒုက္ခမြဲ”

ဤသဘော လေးချက်ရှိသော တရားဖြစ်ခဲ့လျှင် ဒုက္ခသာအမှန်၊
သုခဆိုလျှင် အမှား။

“ကျော်လွတ်, ဆိတ်ကျော်, မသေ, မပြု, သုခအမှန်”

ဤသဘော လေးချက်ရှိသော တရားသည်သာ ဒုက္ခပြိုမ်းမှု
သုခအမှန်၊ သည်မှတစ်ပါး ဒုက္ခပြိုမ်းမှု သုခအမှန်ဟူ၍ မရှိ။

**“ဆည်းပူး, နှင့်ဆောင်, ဖွဲ့နှောင်, နှောင့်ယှက်, အချက်
လေးပါး, ဒုက္ခပူး”**

ဤသဘော လေးချက်ရှိသော တရားသည် ဒုက္ခကိုသာ
ပွဲးစေတတ်သည် အမှန်၊ သုခကို ပွားစေတတ်သည်ဆိုလျှင် အမှား။



“ထွက်မြောက်, တည်နိုင်, မြင်နိုင်, ကြီးက, သူလမ်းမြှု”

ဤသဘော လေးချက်ရှိသော တရားသည်သာ ဒုက္ခာပြိုမ်းလမ်း
သုခ ဆိုက်လမ်း အမှန်၊ သည်မှတစ်ပါး ဒုက္ခာပြိုမ်းလမ်း ဟူ၍မရှိ။

ဤကဲ့သို့သောအရာ၌ စက္ခလိုလျင် ပသာဒစက္ခနှင့်တကွ သမ္မာရ^၁
စက္ခကို သိလေ။

ဒုက္ခသစ္ာအနက် ၄-ချက် ရှင်းချက်

စက္ခသည် ဘယ်သဘောရှိသနည်း စစ်။

“နှိပ်စက်, ပြပြင်, ပူပင်, ဖောက်လဲ, ဒုက္ခမြှု” ဤသဘောရှိ၏
ဤသဘော ရှိခဲ့လျင် စက္ခကို ဒုက္ခဟူမြင်မှ အမှန်၊ ခင်ဖွယ် မက်ဖွယ်
မြင်လျင် အမှား။

“နှိပ်စက်, ပြပြင်, ပူပင်, ဖောက်လဲ”ဟူသော ဒုက္ခသဘော
လေးချက်တွင် စက္ခမှာ နှိပ်စက်မှုအဘယ်နည်း။

စက္ခ၏ နှိပ်စက်မှုဒုက္ခ။ ॥ဆင်းရဲသူမ တစ်ယောက်မှာ
ကိုယ်တွင်းရောဂါ ကြီးလှစွာသော သားငယ် နှစ်ယောက် ပြိုင်ဖွား၏။
ရောဂါက သားငယ်တို့ကို နှိပ်စက်၏၊ သားငယ်တို့က အမိဆင်းရဲသူမကို
နှိပ်စက်၏၊ ရောဂါသည် ထိုဆင်းရဲသူမ၏ ဝမ်းတွင်း၌ ပဋိသန္ဓာ
ကပ်ခြင်းသည် ဆင်းရဲသူမကို နှိပ်စက်ခြင်းပင်ဖြစ်၏၊ ဤအတူ အတိဘေး
က စက္ခကိုနှိပ်စက်၏။ စက္ခက မိမိမှုရာပုဂ္ဂိုလ်ကို နှိပ်စက်၏၊ အတိဒုက္ခ
ရှိသော စက္ခ၏ ပုဂ္ဂိုလ်သန္ဓာနှင့် ဖြစ်ပေါ်လာခြင်းသည် ပုဂ္ဂိုလ်ကို
နှိပ်စက်ခြင်းပင်ဖြစ်၏။



ဆင်းရဲသူမှုံး အမြို့မွေး သားငယ်နှစ်ယောက်ကို သုတ်သင်မှုံး၊ ပြုစုံမှုံး၊ ကျေးမွေးမှုံး၊ စောင့်ရှောက်မှုံးနှင့် နောက်အတိုင်း ပူပန်ပင်ပန်းရသည် ကို နှိပ်စက်မှုံး ဆိုသည်။ စကျိုမှုံးလည်း သုတ်သင်မှုံး၊ ပြုစုံမှုံး၊ ကျေးမွေးမှုံး၊ စောင့်ရှောက်မှုံးနှင့် ပူပန်ပင်ပန်းရသည်ကို နှိပ်စက်မှုံးဆိုသည်။

စကျိုမှုံး အတိဘေး ဆိုသည်ကား မျက်လုံးမှုံးရှိသော သလိပ်သည်းခြေ သွေးလေပျက်မှုံးကြောင့် မျက်လုံးမှုံး ရောဂါအမျိုးမျိုး ဖြစ်ပေါ်မှုံး သည်လည်းကောင်း၊ ဓဟိဒ္ဓမှုံး နာလောက် ကျင်လောက် ဖောက်ပြန်ပျက်စီးလောက်သော ဥပမာဏက်ချက်ထိပါး၍ မျက်လုံးမှုံး အနာဥပမာဏ ဖြစ်ပေါ်မှုံးသည်လည်းကောင်း စကျိုမှုံး အတိဘေးမည်၏။

အဖွဲ့မှုံးလည်းကောင်း၊ ဓဟိဒ္ဓမှုံးလည်းကောင်း၊ လျှော့ဆော်သော ဝိရောစီ အကြောင်းဆိုက်တိုက်လာခဲ့သည်ရှိသော စကျိုမှုံး ထို့အတိဘေး မဖြစ်နိုင်သော နာရီဟူ၍ မရှိ ခဏဟူ၍ မရှိ၊ ဘယ်နာရီမှုံးမဆို ဘယ် ခဏမှုံးမဆို ထို့အတိဘေး ဖြစ်နိုင်သည်သာ ဖြစ်၏။ ဖြစ်ခွင့်ဖြစ်လမ်းစုကို ရှောင်ကြည်မှုံး စောင့်ရှောက်မှုံးတို့ဖြင့် စက္ခာအတွက်များစွာ ကျဉ်းမြောင်းကျပ်တည်းကြ၏။ စက္ခာကို ကိုယ်အဂိုတစ်ခုပြု၍ နေကြသမျှ ကာလပတ်လုံး ဆိုခဲ့ပြီးသော စက္ခာ၏ အတိဘေးကိုလည်း ကိုယ်အဂိုပြု၍ နေကြသည်သာဖြစ်၏။

ဤကား အတိဘေးအတွက်နှင့် စက္ခာ၏ နှိပ်စက်မှုံးမှုံး မြှုပုံတည်း။

ရောဘေးအတွက်၊ မရောဘေးအတွက်၊ သောကဘေးအတွက်၊
ပရီဒေဝ ဘေးအတွက်၊ ဒုက္ခဘေးအတွက်၊ ဒေါမနသာဘေးအတွက်၊
ဥပါယာသဘေးအတွက်နှင့် စက္ခာ၏ နှိပ်စက်မှုံးတို့ကိုလည်း နေရာကျဆိုလေ။



ကြည်လင်ရွင်လန်း အေးချမ်းစွာနေသော စက္ခမှာ ပြဆိုခဲ့ပြီးသော ဝိရောဓိ အကြောင်းဆိုက်တိုက်လာလွင် ဘယ်အခါမဆို ကြည်လင်မှု ရွင်လမ်းမှု အေးချမ်းမှု ဆုတ်ယူတ် ကွယ်ပျောက်နိုင်သည်ကား ရောဘေး မရကဘေး သင့်ချက်ပေတည်း။

စက္ခအတွက်နှင့် စိတ်ပူခွင့်ဆိုက်၍ စိတ်ပူမှု, ငိုခွင့်ဆိုက်၍ ငိုရမှု, ကျင်နာခွင့် ဆိုက်၍ ကြင်နာရမှု, နှလုံးမသာခွင့်ဆိုက်၍ နှလုံးမသာရမှု, အရှုက်တင်ပင်ပန်းခွင့်ဆိုက်၍ ပင်ပန်းရမှုသည် စက္ခမှာဖြစ်သော ဘေးစု သည်သာတည်း။

ပိဋက္ခအမြဲက်ပြပြီး၏။

စက္ခအြုပြုပြင်မှု ခုကွဲ။ ။ သဘောလေးချက်တွင် စက္ခမှာ ပြပြင်မှု အဘယ်နည်း။

စက္ခသည် အနိစ္စမျိုးဖြစ်ခဲ့၏၊ ဘဝများစွာ ကမ္မာအဆက်ဆက် ဆည်းပူး သော်လည်း အပျက်အဆုံးမရှိသော နိစ္စစက္ခဟူ၍ ပေါ်လာရိုး မရှိ၊ ပြဟွာစက္ခကို ရလို၍ ရျာန်သမာပတ်ကိစ္စနှင့် တစ်ဘဝအပင်ပန်းခံ နိုင်ပါလျင် ပြဟွာစက္ခကို တစ်ဘဝသာ ရ၏။

ပြဟွာစက္ခ၊ ပြပြင်မှု ခုကွဲ။ ။ထိုပြဟွာသာဝဆုံးလျှင် ထိုစက္ခလည်း ပျက်ဆုံးလေ၏၊ ရွှေးဘဝ၌ တောထွက်၍ စျောန်ကို ရအောင် အပင်ပန်းခံမှု ရပြီးသောစျောန်ကို ပွားများမှု, မပျောက် မပျောက်အောင် စောင့်ရှောက်မှုတို့နှင့် တစ်ဘဝလုံး အပင်ပန်းခံခဲ့ရသော သခ္ပရုဒ္ဓမ္မတို့သည် ထိုဘဝပြဟွာ စက္ခပျက်ဆုံးရာတွင် တစ်လုံးတည်း ပါလေကုန်၏။



နေ့တွက်နှင့်လုပ်သော ကူလိမ္မနှင့်တူ၏၊ တစ်နေ့လုံး အပင် အပိန်းခံနိုင်လျှင် ပိုက်ဆန်တစ်မတ် သုံးမှုရ၏၊ တစ်နေ့လုံး အပင်ပန်း ခံရသော ဗျာပါရမှုတို့သည် ထိပိုက်ဆန်ကို သုံးစွဲ၍ ကုန်ဆုံးရာတွင် တစ်လုံးတည်းဆုံးလေ၏။ ပိုက်ဆန်ကို လိုချင်ပြန်လျှင် တစ်ဖန်လုပ်ပြန်မှ ရတော့သည်။

တေဘူမက သုခအကျိုးငါ အားထုတ်သော အမှုတို့မည်သည် ဤကူလိမ္မတို့ကဲ့သို့ တစ်နှစ်စာမှုတို့သာတည်း၊ ထိုကြောင့်အနမတဂ္ဂ သံသရာတွင် စျေန်သမာပတ်ကို ရသောဘဝလည်း အနဲ့၊ ပြဟ္မာဖြစ်ခဲ့သော ဘဝလည်းအနဲ့ ထိုစျေန် ထိုဘဝတို့ကို ယခုအိပ်မက်မက်ဖို့မျှ စမ်းထားရှာဖွေမရ ရှိကြလေသည်၊ ထိုပြဟ္မာ?စက္ခက္ခသည် ရွှေးဘဝ၌ တင်ကူး၍ စျေန်သမာပတ်ကို အထေမြာက်အောင် လုပ်ဆောင်နိုင်မှသာ နောက်ဘဝ၌ ဖြစ်ပေါ်လာမြှုပြစ်၍ သံတဓမ္မ မည်၏။ ပြပြင်မှ ဒုက္ခမြေ၏။

စျေန်သမာပတ်ကို အထေမြာက်အောင် လုပ်ဆောင်အားစိုက် ရခြင်းဟူသော သခါရဒုက္ခဘေးနှင့် ထိုပုဂ္ဂိုလ်ကို အမြှန်ပိုက်၏၊ ထိုစက္ခက္ခကို အလိုရှိလျှင် ထိုသခါရဒုက္ခဘေးကို ရွှေးတစ်ဘဝလုံး မချိမဆုံး ခံရ၏။

စျေန်ကုသိုလ်လည်း အနိယတဓမ္မ ထိုစက္ခလည်း အနိယတဓမ္မ ဖြစ်ခဲ့ကြ၍ စျေန်ကို အားထုတ်မှုတစ်ဘဝ ထိုစက္ခကို ရမှုတစ်ဘဝ ဤသို့ အနမတဂ္ဂပင် ဘဝများသော်လည်း နိစွဲစက္ခဟူ၍ ပေါ်လာရိုးမရှိ၊ ဤကဲ့သို့ နိစွဲမရှိသော တရားတို့အတွက်နှင့် ထိုတရားတို့၏အကျိုးငါ ပြပြုသမျှသော ကာယကံမှ ဝစ်ကံမှ မနောကံမှုတို့သည် သခါရဒုက္ခမှ သက်သက်တို့သာတည်း။



**လောကိုကုသိုလ်ရွာနှင့် အနိစ္စမျိုး။ ။ထိုစက္ခ၏ အကြောင်း
ဖြစ်သော ကုသိုလ်ရွာနှင့်သည်လည်း ရရှိသော လူဝေစည်းစိမ် လူသာ ညာတိ
မိတ္တတို့ကို စွန့်မှုပွဲကွာ၊ တောကောင်အရပ်တွင် ပြီးပြီးပြီး နေ့မှုပွဲကွာ၊
နေ့နေ့ညွှန်ညွှန်မနေမနား အားထုတ်မှုပွဲကွာ ဤပွဲကွာတို့ကို ခံနိုင်မှ စွာနှင့်
တရားကိုရသည်။**

ရပြန်လျှင်လည်း စွာနှင့်တရားမည်သည် အနည်းငယ်မှ အခွင့်နှင့်ပင်
လွင့်ပါးပောက်ကွယ်တတ်သော အနိစ္စစွဲမှုပြစ်ခဲ့၍ မရမိကာလက
ထက်ပင် အသက်ထက်ဆုံး ကောင်းစွာစောင့်ရောက်ရသော ပရီဟရက
ဗုက္ခ ဤကဲ့သို့ ဗုက္ခများစွာကိုခံနိုင်မှ ချောမောသောတရားပြစ်သည်။
ချောမောပါမှ ပြော့စွာစွဲကို ပေးနိုင်သည်။ ပေးပြီးနောက် ထိုစက္ခ၏
ပျက်ဆုံးရာတွင် ထိုစွာနှင့် အာနိသင်လည်း ကုန်ဆုံးလေ၏။ ထိုပုဂ္ဂိုလ်
သည် အပါယ်နခမ်းမှာ တည်မြေတည်ပြန်၏။ ထိုစွာနှင့် အသစ်တဖန်
အားထုတ်ခွင့် ဆိုက်ပြန်၏။ အားမထုတ်ခဲ့လျှင် အပါယ်သို့ မြှုပ်မြှု
မြှုပ်ပြန်၏။

ဤသိုလျှင် ထိုစွာနှင့်ကုသိုလ်သည် တဒဂ် တစ်နပ်စာမျှသော ချမ်း
သာကိုပေး၍ ပျောက်ဆုံးခြင်းအလားရှိသောကြောင့် ထိုစွာနှင့်တရားသည်
လည်း နိစ္စမျိုး မဟုတ်၊ အနိစ္စမျိုးသာ အမှုန်ပြစ်၏။ အားထုတ်၍ ရ
သော်လည်း အကျိုးမဲ့ ပျောက်ပျက်ခြင်းလျှင်အဆုံးရှိ၏။ ရလိုရောက်
လိုလျှင် တစ်ဖန်အားထုတ်ရပြန်၏။ ရပြန်ရောက်ပြန်သော်လည်း အကျိုးမဲ့
ပျက်ဆုံးပါးလတ္တံ့သာ အမှုန်ပြစ်၏။

ထိုတရားကိုအားကိုး၍ ထိုတရားအကျိုးငှါ အားထုတ်သမျှ
ကြောင့်ကြိစိုက်ကြသမျှသော ကာယကံမှ ဝစ်ကံမှ မနောကံမှ ကုသိုလ်မှု



အကုသိုလ်မှုတိကို အချဉ်းနှီး ပူပန်ပင်ပန်းရသော သခ္ပါရဒုက္ခဘား ဆိုသည်။

တစ်နေ့ ပင်ပန်းစွာ လုပ်ဆောင်လျှင် ကုဋ္ဌတစ်ရာတန်သော အလုပ်တစ်ခုလည်း ရှိ၏၊ တစ်နေ့စာ တစ်မတ်ငွေမျကိုရသော အလုပ် တစ်ခုလည်းရှိ၏။

တစ်နှစ်စာ တစ်မတ်ငွေကို သာယာအားရှု၍ ထိုအလုပ်နှင့်သာ နေခဲ့လျှင် တစ်သက်လုံး နေ့ရှိသမျှ ထိုအလုပ်ခွင်က ထွက်ရပြုမ်းရရန် စခန်းမရှိ။

ကုဋ္ဌတစ်ရာတန်သော အလုပ်ကိုရခဲ့လျှင် တစ်နေ့အပင်ပန်းခံ သည့်အတွက် တစ်သက်လုံးချမ်းသာ၏၊ ထိုအခါ နေ့ရက်စုသည် လိမ်မာ သောသူမှာ ငွေကုဋ္ဌတစ်ရာ တစ်ရာစီတန်၏။ မလိမ်မာသောသူမှာ တစ်မတ်ငွေသာ တန်၏၊ တစ်မတ်ငွေကို သာယာ၍ ကုဋ္ဌ တစ်ရာ တစ်ရာတန်သောနေ့တွေကို အကုန်ဖြန်း၏။ တစ်မတ်ငွေ နေ့စဉ်ရသည့် အတွက် ကုဋ္ဌတစ်ရာငွေ နေ့စဉ် ဆုံးရှုံး၏။

အကြောင်သူသည် တစ်မတ်ငွေကို သာယာ၏။ ထိုသူကို တစ်မတ် ငွေသည် ကုလိပ်မှု သခ္ပါရဒုက္ခနှင့် တစ်ဘဝလုံးနှိပ်စက်၏၊ ကုဋ္ဌတစ်ရာ ငွေကို နေ့စဉ်အတိုင်း ဆုံးရှုံးစေ၏။

ကုလိအမှု ပမာပြ။ ။ အနိစ္စမျိုးဖြစ်သော စက္ခသည် တစ်မတ်ငွေနှင့်တူ၏။ ထိုစက္ခကို သာယာ၍ အားထုတ်ကြသော ကာယကံမှု ဝစ်ကံမှု မနောကံမှု ကုသိုလ်မှု အကုသိုလ်မှုစုသည် ထိုကုလိ အလုပ်ငယ်မှုနှင့်တူ၏။



နိဗ္ဗာန်သည် ကုဋ္ဌတစ်ရာ ငွေချမ်းသာသော သူငြေးစည်းစိမ့်နှင့်တူ၏။

ထိနိဗ္ဗာန်ကို ရောက်စေနိုင်သော ကာယကံမှု ဝစ်ကံမှု မနောကံမှု ကုသိုလ်ဘဝနာမှုသည် ထိကူလီအလုပ်ကြီးနှင့်တူ၏။

သံသရာ၌ ဘဝအဆက်ဆက်တွေသည် ထိနေ့ရက်တွေနှင့်တူ၏။

စက္ခတသော အဖွဲ့ခွဲနှင့် အကျိုးငှါအားထုတ် ကြိုးပမ်းမှုနှင့် ကုန်ခဲ့သော ဘဝအဆက်ဆက်တို့သည် မလိမ့်မာသူ ကူလီယောကျား ဖြန့်း၍ ပစ်သော နေ့ရက်တွေနှင့် တူကုန်၏။

ကြိုးပမ်းမှု အနမတရွှေ ရှိပြီးဖြစ်ပါလျက် တစ်နပ်စာမှုတွေသာ ဖြစ်ခဲ့၍ ယခုလည်း နှလုံးအိမ်တွင်းမှု ဒိုင့် ဝစ်ကံစွာဟူသော အပါယ်မျိုး ကြီးပွား စည်ပင်လျက် အပါယ်ဘေးတန်းလမ်း အဝိစိဘေးတန်းလန်း ရှိနေကြသော အမှုသည် တစ်မတ်တန်အလုပ်နှင့်သာလာခဲ့၍ အနှစ်တစ်ရာရှိသော်လည်း ကူလီအလုပ် မလွှတ်မကျေတ်ရသည်နှင့်တူ၏။

ထိကူလီမှု နေ့စဉ်ပင်ပန်း၍ အနှစ်တစ်ရာရှိသော်လည်း တစ်မှုး တစ်မတ်မှု အဖတ်ရှာ၍ မရသကဲ့သို့ အနမတရွှေဘဝ အစဉ်ကြိုးပမ်းခဲ့ပါလျက် ယခု သာသနာတွင် ကျော်ခွွှေ့မရသော ထိကူလီယောကျား၏ တစ်သက်လုံး အားထုတ်လုပ်ဆောင်မှုတွေသည် အကျိုးမကြီး အချဉ်းစီး သော သခြာရုပုက္ခမှုစုသာတည်း။

ထိအတူ စက္ခတသော အနိစ္စဓမ္မတို့၏အကျိုးငှါ ပင်ပန်းကြရသော အမှုစုသည် အနမတရွှေဘဝသံသရာ ကြောကြီးကြောသော်လည်း အပါယ် ဒုက္ခမှု မလွှတ်ရ ခွေးဖြစ်မှုမှ မလွှတ်ရ, ဝက်ဖြစ်မှုမှ မလွှတ်ရ, အဝိစိကျေမှု မလွှတ်ရ, နှုမှုမှ မလွှတ်ရ, ခဲ့မှုမှ မလွှတ်ရ, မိုက်မှ ရဲးမှုမှ မလွှက်ရသည်



ဖြစ်၍ အကျိုးမကြီး အချည်းနှီးသော သခ္ပါရဒုက္ခစုသာတည်း။

အထက်နတ်ပြဟ္မာတို့၏ စက္ခမှုရေးရွေးဘဝ၌ ကံကိုအား
ထုတ်ရသော သခ္ပါရဒုက္ခမှုသည် ကြီးကျယ်၏၊ စက္ခကိုရသော နောက်
ဘဝ၌ ဆောင်ရွက် မွေးမြှုရသော သခ္ပါရဒုက္ခ မကြီးလူ။

လူတို့စက္ခပြုပြင်မှ ဒုက္ခ။ ။ လူတို့၏စက္ခခြေကား ရေးဘဝ
၌ ကံကိုအားထုတ်ရသော သခ္ပါရဒုက္ခတက် စက္ခကိုရသော နောက်ဘဝ၌
ထိုစက္ခကို ဆောင်ရွက်မွေးမြှုရသော သခ္ပါရဒုက္ခသည် အလွန်ကြီး
ကျယ်၏။ မီးကိုလုပ်ကြုံးသော ပုဏ္ဍား၏အမှန်င့်တူ၏။

မိမိဖွားမြင်စဉ်အခါ မိဘတို့၏ မသေရအောင်မွေးမြှု၍
ထားသောမီးကို တစ်ဆယ့်ခြားက်နှစ်အရွယ် ရောက်သောအခါ ထိုမီး
ကိုယူ၍ အသက်ထက်ဆုံး မသေရအောင် လုပ်ကျွေးနိုင်ပါလျှင် ပြဟ္မာ
ပြည်သို့ လားရသည်ဟု မိစွာအယူရှု၏၏။ မိစွာအယူမှုသာတည်း။ ထို
အယူကို အမြှုယူ၍ မီးကိုလုပ်ကျွေး၍ သေလွန်လျှင် အပါယ်သို့ကျ၏။
မီးမည်သည် မီးစာရှိမှ မိုးလေစသော အန္တရာယ်လည်း လွတ်ကင်းမှ
တည်နေသည်။

ညောင်ပင်ပမာ လူခန္ဓာ။ ။ ညောင်ပင်တို့မှာ မျိုးစွေး၏အမှုကား
အညွှန် အညောက် ပေါက်ရုံမှုသာ ပြဋ္ဌာန်းသည်။ အညွှန်အညောက်ဖြစ်
ပြီးနောက် ထိုညောင်ပင်၏ ကြီးပွားမှု စည်ကားမှု နှစ်လ အရှည်တည်မှုမှာ
မြောက် ရောတူတို့၏အတွက် တာဝန်ပေးသည်။

ဂဲဗသေယျက သတ္တဝါ၌ ညောင်ပင်နှင့် လူခန္ဓာတူ၏၊ မျိုးစွေးနှင့်ကံ
တူ၏၊ မြောက်နှင့် အဖွတ္တာတူ တူ၏။ မိုးရေနှင့် နေ့စဉ်မျိုးအပ်သော
အာဟာရ တူ၏။



အသက်ဆက်မှု။ ။ဆီ ရော့ အသစ်သစ် အယဉ်ဆက်လက် အောင် လောင်း၍ ပေးမှ မီးတောက်အသစ်သစ် အယဉ်ဆက်လက်ပွား၍ နေသည်ကို တည်နေသည်ဟု ဆိုရသည်။

ဆီ ရော့ အသစ်အယဉ်ပြတ်၍ မီးတောက်သစ်ပွားမှ ပြတ်စဲ သည်ကို မီးတောက်သေသည်ဟု ဆိုသည်။

မျက်တောင် တစ်ခတ်မျှ ကာလအတွင်းမှာပင် အသစ်အဟောင်းကူး ပြောင်းဆက်လက်မှု အထောင်မက များ၏။ ထိုအဟောင်းအသစ်ကူးပြောင်း လဲလှယ်ရာ အချက်အချက်စုသည် မီးတောက်၏ သေဆုံးရန် အချက်စုချည်း သာတည်း။ ဆီ ရော့အသစ်မရှိလျှင် ဘယ်အချက်မှာမဆို သေ၏။ အသစ်ဖြစ်မှု ပြတ်စဲသည်ကို သေသည်ဟု သမုတ်ရသည်။ အဟောင်း အသစ်အယဉ်မပြတ် ဆက်လက်၍ နေသည်ကို မသေဟု သမုတ်ရသည်။

ခကိုကအားဖြင့် အဟောင်းဟောင်းချုပ်ကွယ်ပျက်ဆုံးမှာမှ ပြတ်စဲတော့သည် မဟုတ်။ မိုးကြောင့်သေလျှင်လည်း ထိုအချက်စုမှာ သေရ သည်။ ရေမြေကြောင့် လေမြေကြောင့်တစ်ပါးသော အန္တရာယ်ကြောင့် သေလျှင် လည်း ထိုအချက်စုမှာ သေရသည်။ သေခွင့်ဆိုက်လာလျှင် ဘယ်အခါမှာ မဆို သေဖို့ သေကိန်း သေချက် အမြဲပါ၍ နေ၏။

လူတို့၏ စက္ခိုဇီဝတစ်သော စာတ်နှာအကြည်သည် မီးတောက် အယဉ်နှင့် တူ၏။ အမျှတွေတွေရှပ်သည် အဝတ်ကျစ်မီးစာနှင့်တူ၏။ တစ်နေ့တစ်နေ့လျှင် အခါများစွာမျိုးအပ်သော အာဟာရဓာတ်ဆီ အယဉ်သည် ဆီရော့နှင့်တူ၏။



လောင်းသမျှသော ဆီရေနံစုသည် ဆီမီးတာကိုမြှုပ်၍ တောက်သော မီး တောက်နှင့်တက္က ခဏအစဉ်အတိုင်းကုန်ခန်း၏သို့ မျှီမျှီသမျှသော အာဟာရ ပါတ်ဆီစုသည် မိမိနှင့်စပ်သော တစ်ကိုယ်လုံးရှိ ဖို့တစုနှင့် တက္က ခဏအစဉ်အတိုင်း ကုန်ဆုံး၏။

ကျွန်ုရှိသော ဆီ ရေနံ အသစ်လောင်းသော ဆီ ရေနှင့် အသစ် အသစ် အဆင့်ဆင့် ဖြစ်ပွားသော မီးလျှော်အယဉ်သည် တစ်နာရီမှ တစ်နာရီသို့ ရောက်သကဲ့သို့ ကျွန်ုရှိသော အာဟာရ အသစ်အသစ် မျိုးသောအာဟာရတို့မှ တစ်ကိုယ်လုံး၌ အသစ်အသစ်အဆင့်ဆင့် ဖြစ်ပွားသော ဖို့တေအယဉ်သည် တစ်နေ့မှ တစ်နေ့သို့ရောက်လေ၏။ အာဟာရကို နေ့စဉ်မို့မှုကား အသက်ဆက်မှု အသက်မွှေးမှုပေတည်း၊ အသက်ဟောင်း ချုပ်ဆုံးသော နေရာစုံမှာ အသက်သစ် စိုက်ပိုးမှုပေ တည်း။

ထိုးရိမ်ဖွယ် ကင်းသော ခဏမရှိ။ ။မျက်တောင်တစ်ခုတ်ခန့် ကာလအတွင်းမှာ အသစ်အဟောင်း ပြောင်းလဲ ဆက်ကူးမှုဟု ဆိုအပ် သော အဆက်ပေါင်း အထောင်မက များ၏။ အစာအယဉ် ပြတ်ခဲ့သော် လည်းကောင်း၊ သေလောက်သော အဖွဲ့တွေတေး ဗဟိုဒွေတေး ထိပါးခဲ့ သော်လည်းကောင်း အသစ်ဖြစ်ပေါ်မှု ပြတ်စဲ၏။ ရောက်ရာ အသက်တွင် သေရ၏။

ဤသို့လျှင် အလွန်တို့နောင်းလျောာသော အသက်ကလာပ်မှုနှင့်ကို ပုံတီးစီ သကဲ့သို့ နေ့စဉ်နာရီစဉ် အယဉ်ဆက်ကူး၏ ယူရသော အမှုသည် အလွန်ကြပ်တည်း၏။ ကြပ်တည်းကြောင်းကို လောက၍ ရေသတ္တဝါ ကုန်းသတ္တဝါတို့၏ အသက်မွှေးမှ ကြပ်တည်းပုံ အသက်ကိုစောင့်ရောက်မှု



ကြပ်တည်းပုံကို မြင်၍ သိအပ်၏။

အလွန်လှေ့င်းလေ ထူထပ်လှစွာသော ကမ်းမမြင်သော ပင်လယ် ကြီး၌ ရေဖြေခဲကို ဖောင်စီး၍လိုက်ရသော ယောက်ဗျား၏သို့ ကြောင့်ကြ စီးရိမ်ဘွယ် ကင်းရသော ခဏဟူ၍ မရှိသည်ကို မြင်၍သိအပ်၏။

ဤကား လူတိုစက္ခမှာ ရှေးဘဝ၌ ကံကိုပြုရသော သခ္ၢရ ဒုက္ခမှာ ထက် စက္ခကိုရသော နောက်ဘဝ၌ ထိုစက္ခကို ဆောင်ရွက်မွေးမြှုရသော သခ္ၢရ ဒုက္ခမှာကြီးကျယ်ပုံတည်း။

စက္ခသည် ဒုက္ခသစ္ာသာ အမှန်။ ။၂၅၃။ ဤသို့ကြီးကျယ် ကြပ်တည်းလှစွာသော ဆောင်ရွက် မွေးမြှုမှုတိဖြင့် မွေးမြှုပါသော်လည်း အသက် တစ်ရာတစ်းဖြစ်ခဲ့အဲ၊ အနှစ်တစ်ရာပြည့်ရုံများသာ ပါနိုင်သည်၊ အနှစ်တစ်ရာပြည့်လျှင် ထိုစက္ခသည် ဆွေးမြော်၍ ပျက်ဆုံးမြော်တာ ပေတည်း။ စက္ခပျက်ဆုံးလျှင်လည်း ထိုစက္ခအကျိုးငါး ရွှေဘဝ၌ အား စိုက်ခဲ့သော ကမ္မာသခ္ၢရမှ ယခုတစ်ဘဝလုံး အားထုတ်သမျှသော ဆောင်ရွက်မွေးမြှုမှုစုသည်။ ထိုစက္ခပျက်ဆုံးရာတွင် အကုန်ပျက်ဆုံး၍ပါလေ၏။

အနမတရှုသရာမှာ ကံပေါင်းအနမတရှု, စက္ခပေါင်း အနမ-တရှု, သခ္ၢရမှုပေါင်း အနမတရှု, ကုန်ခဲ့လှပြီ၊ နောက်ကိုလည်း ဤနည်း အတိုင်း ကုန်လတ္ထီး။

ထိုကြောင့် ဤစက္ခသည် မိမိကိုမလွှတ်သောသူကို နှစ်ပါးသော သခ္ၢရ ဒုက္ခမှာတို့ဖြင့် နိုင်စက်ခြင်းအမှုမြှုပြုလေသောကြောင့် ဒုက္ခသစ္ာသာ အမှန်ဖြစ်လေသတည်း။



ထိုစက္ခအကျိုးငါး ပြအပ်သောဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်များသည်လည်း ထိုအတူ နှိပ်စက်ခြင်းမြှေသာ ဒုက္ခသစ္တအမှန်သာတည်း။

ပြုစဉ် ထမြာက်ပြီးသည့်နောက် ပျက်ဆုံးပြန်၍ မပြမိကအတိုင်းကျပြန်သမျှသည် သခ္ပရဒုက္ခမှုချည်း မှတ်။

မင်ဖိုလ်နှိပ်စက် မဆိုထိုက်။ မင်ကုသိုလ်သည် ပါရမီသမ္မာရမူနှင့် လေးသချုံ ရှစ်သချုံ တစ်ဆယ့်ခြောက်သချုံနှင့် ကမ္မာတစ်သိန်း ပင်ပန်းရ၏၊ နောက်ဆုံးဘဝ်၍လည်း ပဋိပဒါမူနှင့် များစွာပင်ပန်းရ၏။ ထိုသို့ပင်ပန်းရသော်လည်း မင်ကိုတစ်ခါပြီးနောက်ထိုမင်၏ အာနိသင်ကုန်ဆုံးပြန်၍ ထိုမင်ကိုပင် တစ်ဖန်အားထုတ်ရပြန်သည်ဟု၍ မရှိ၊ ထိုအခါ အထမြာက်လျှင် အနမတဂုဝင်းဒုက္ခကြီးအပြီးငြိမ်းပေသည်ဖြစ်၍ လေးသချုံ ရှစ်သချုံ တစ်ဆယ့်ခြောက်သချုံမျှ အပင်ပန်းခံရသော သခ္ပရမူသည် မင်ဖိုလ် နှိပ်စက်မှ မဆိုလောက်။

တစ်ရက်အပင်ပန်းခံ၍ ငွေကုင့် တစ်ရာကြွယ်ဝလျှက် တစ်သက်လုံး ချမ်းသာသောသူမှာ အပင်ပန်းခံရသော တစ်ရက်မှုသည် ဒုက္ခမဆိုလောက်၊ သူခေမှုသာ ဆိုထိုက်သက္ကာသို့တည်း။

သံတ္ထအမြှက်ပြပြီး၏။

“နှိပ်စက်၊ ပြပြင်၊ ပူပင်၊ ဘောက်လှဲ”ဟူသော သဘောလေးချက်တွင် စက္ခမှာပူပင်မှ အဘယ်နည်း။



စက္ခ၏ ပုပင်မှုဇုဂ္ဂ။ “စက္ခ၏ အာဒီတ္ထံ၊ ကေန အာဒီတ္ထံ၊ ရာဂဂါနာ အာဒီတ္ထံ” အစရှိသော အာဒီတ္ထသုတေနှင့်အညီ ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ အတိမီး၊ ရောမီး၊ မရဏမီး၊ သောကမီး၊ ပရီဒေဝမီး၊ ဒုက္ခမီး၊ ဒေါမနသုမီး၊ ဥပါယာသမီး ဟူ၍ မီးတစ်ဆယ့်တစ်ပါးရှိ၏။

ပကတိသော မီးသည် အမိုက်ကို လောင်သက္ကဲသို့ ထိုဆယ့်တစ်ပါးသော မီးသည် စက္ခကိုလောင်၏၊ စက္ခသည် မီးစာဖြစ်၏။ စက္ခသည် ရာဂမီး၏ ပွားစီးရာဌာနဖြစ်၏။ ဒေါသမီး၏ပွားစီးရာ၊ မောဟမီး၏ ပွားစီးရာ၊ အတိမီး စသည်တို့၏ ပွားစီးရာဌာနဖြစ်၏။

စက္ခကို ငါဟူ၍လည်းကောင်း၊ ငါ၏ဥစ္စဟူ၍လည်းကောင်း၊ ငါ၏ကိုယ်ဟူ၍လည်းကောင်း စွဲလမ်းသော ရာဂသည် စက္ခပွားစီးသော ရာဂမီး မည်၏။ ငါ၏စက္ခကို ထိပါးဘီသည်ဟု အမျက်ထွက်သော ဒေါသသည် စက္ခပွားစီးသော ဒေါသမီးမည်၏။ စက္ခကို နိစ္စစိုဝင်သော အနေနှင့် တွေ့ဝေသော မောဟသည် စက္ခပွားစီးသော မောဟမီး မည်၏။ အတိစသည်တို့မှာ အောက်ပြုဆိုခဲ့ပြီ။

ဤသို့မီးဆယ့်တစ်ပါး အမြဲပွားရာဖြစ်သော စက္ခသည် အမြဲလျှင် ပူဗုံန် စေအပ်သောသဘောရှိ၏။ ထိုမီးဆယ့်တစ်ပါး တောက်လောင်၍ နေသော ထိုစက္ခကို ကိုယ်အဂိုတစ်ခုပြု၍ သံသရာ၌ကျင်လည်သော သူကို ထိုစက္ခသည် အမျိုးမျိုးသော ဒုက္ခတို့ဖြင့် ပူဗုံန်စေ၏။

စက္ခရှိနေသည့်အတွက်ကြောင့် အဆင်း သဏ္ဌာန်လျှင် အာရုံရှိသော လောဘမူ ဒေါသမူ မောဟမူတို့သည် နေ့စဉ်အတိုင်း ဖြစ်ပွားကုန်၏။ ထိုလောဘမူ ဒေါသမူ မောဟမူတို့ကြောင့် ယခုဘဝ္ဗာလည်း ကောင်း၊ နောက်ဘဝ အဆက်ဆက်တို့၌လည်းကောင်း၊ ဖြစ်လတ္တံ့သော



အတိမှု, ရောမှု, မရဏမှု စသည်တို့လည်း နေစဉ်အတိုင်း ဖြစ်ပွားကုန်၏။ ဤသို့ ဖြစ်ပွားမှုသည်လည်း စက္ခတ္တနေသာ ပုဂ္ဂိုလ်ကို စက္ခတ္တပုပန်စေမှု ပေတည်း။ ပုဂ္ဂိုလ်က ပူမှန်းမသိသော်လည်း ပူမှုရောက်ပြီးပင် ဖြစ်သ တည်း။

သန္တာပဋိအမြဲက်ပြုး၏။

“နှိပ်စက်, ပြပြင်, ပူပင်, ဘောက်လဲ” ဟူသော သဘောဇူး ချက်တွင် စက္ခတ္တ၊ ဖောက်လဲမှု အဘယ်နည်း။

စက္ခတ္တဖောက်လဲမှု ဒုက္ခ။ ၂၂၂၄နာကိုက်ခဲခြင်း, ကျိန်းစပ် ပူလောင်ခြင်း, သလိပ်သည်းခြေသွေးလေ လွှမ်းမိုး၍ စက္ခတ္တကို မဆောင်နိုင်ခြင်း, ဆုတ်ယုတ်ခြင်း, ပျက်ဆုံးခြင်း ဤအလုံးစုံသည် ဖောက်လဲမှု ပေတည်း။

ထိုဖောက်လဲမှုသည် အဖွဲ့သန္တာန်မှ ဓာတ်လေးပါးခြောက်ချားမှ ပဟိုဒ္ဓ သန္တာန်မှ အန္တရာယ်အမျိုးမျိုး ထိပါးမှတို့နှင့် ကြံးကြံးကြံး သည် ရှိသော် မျက်တောင်တစ်ခတ် လျှပ်တစ်ပြုက်ခန့် ကာလအတွင်း၌ပင် ခကာချင်း ဖောက်ပြန် ပြောင်းလဲခြင်းသဘော ရှိ၏။

ဖောက်ပြန်ခွင့် ဆိုက်သော်လည်း ဤရွှေဗြိများသော ခကာကာလ အတွင်း ကား ဖောက်ပြန်ခြင်း မရှိဟု စိတ်ချရသော ခကာကာလဟူ၍ မျက်တောင် တစ်ခတ်မျှမရှိ မကျင် မနာနိုင်သော ခကာဟူ၍ မျက်တောင် တစ်ခတ်မျှ မရှိ၊ မဆုတ်မယုတ်နိုင်သော ခကာဟူ၍ မျက်တောင် တစ်ခတ်မျှ မရှိ၊ မပောက်မဆုံးနိုင်သော ခကာဟူ၍ မျက်တောင်တစ် ခတ်မျှ မရှိ။



ရေမြှုပ်ခဲပမာ ရုပ်နာမ်ခန္ဓာ။ ။လှိုင်းကြမ်း လေကြမ်း
သားရဲအမြဲထပ်သော ကမ်းမမြင် ပင်လယ်ပြင်မှာ ရေမြှုပ်ခဲကြီးကို
ဖောင်စီး၍ နေရသော ယောက်ဗျားအား မိမိမှိုဘွယ်သော ရေမြှုပ်ခဲ၏
ခိုင်မြှုပ်းမရှိသော အတွက်ကြောင့် လှိုင်းလေအစရှိသော အလုံးစုံသည်
ကြောက် ဖွယ် လန်ဖွယ် ထိတ်ဖွယ် ချွဲ့ရိမ်ဖွယ် ကြောင့်ကြဖွယ်ချည်း
ဖြစ်ကုန်၏၊ သိကြားမင်း ဖန်ဆင်းသော မဟာပစ္စရိတ်ဖောင်ကြီး
သတော်ကြီးမှာ စီးရသော သူတို့အား လှိုင်းလေအစရှိသော အလုံးစုံ
တို့သည် ကြည့်ရှုဖွယ် ထိတ်နှုလုံးကြည်ဖွယ် ပျော်ရွင်ဘွယ်ချည်း ဖြစ်ကုန်၏။

ဤဥပမာဖြင့် လှိုင်းလေအစရှိသည်သည် ကြောက်မက်ဖွယ်
အစစ်မဟုတ်။ မိမိ၏မှိုရာ ရေမြှုပ်ခဲ၏ ဖောက်ပြန်လွယ်မှုသည်သာ
ကြောက်မက်ဖွယ်အစစ် ဖြစ်ကြောင်းကို သိစေသည်။

သတ္တဝါတို့၏ ကိုယ်အရိုပြု၍ ဆောင်ရွက်ရသော ရှုပ်တရား
 နာမ်တရား စုသည် အလွန်ဖောက်ပြန်မှုလွယ်လှ၏။ အနည်းငယ်သော
 အပူထိပါးလွင်ပင် ခကာချင်းအနေပျက်၍ ထိနေရာမှာ ရှိရင်း ရှုပ်ဟောင်း
 နာမ်ဟောင်း ခကာချင်း ကွယ်ဆုံး၏။ အနိုင်ရှုပ်သစ်နာမ်သစ် ခကာချင်း
 ပြောင်းလဲ၏။ အနည်းငယ် တောင်လေ မြောက်လေ ထိပါးရုံမှုနှင့်ပင်
 ထိနေရာမှာ ရှိရင်းရှုပ်နာမ်စုံ ခကာချင်း ပျက်ဆုံးပျောက်ကွယ်လေ၏။
 အနိုင် ရှုပ်သစ်နာမ်သစ် ခကာချင်း ပြောင်းလဲ၏ သန်းငယ် ကြမ်းပိုးငယ်
 ထိပါးကိုက်ခဲသော အတွက်နှင့်ပင် ပြုပျက် ပြောင်းလဲ၏။

ဤသို့လျှင် ရေမြှုပ်ခဲကဲ့သို့ ဖောက်လွှာဖောက်ပြန် အလွန်မြန်လှ
သောအတွက် ပျက်မှုဆုံးမှုအလွန်မြန်လှသော ရှုပ်ခဲနာမ်ခဲတို့ကို
ကိုယ်အရိုပြု၍ ဆောင်ရွက်ရသောအတွက်ကြောင့် အဖွေ့သနာန်



ဖြစ်သော ရောဂါဆိုး အနာဆိုးအစရှိသော ကြောက်ဖွံ့ဖြိုးလန်းဖွံ့ဖြိုးရိမ်ကြောင့်ကြွေ့ဖွံ့ဖြိုးပေါင်းအနစ်၊ အယုတ်အားဖြင့် ကိုယ်အကိုဖြစ်သော ရှုပ်အစိတ်နာမ်အစိတ်ကို ဖျက်ဆီးနိုင်သော သန်းငယ်၊ ကြမ်းပိုးငယ်၊ ဖြတ်ငယ်၊ ခြင်ငယ်၊ ခြေ ပရွှက်ငယ်တို့မှုစဉ် ဗဟိုခွဲသန္တနှင့်ဖြစ်သော ကြောက်ဖွံ့ဖြိုးလန်းဖွံ့ဖြိုးရိမ်ဖွံ့ဖြိုးပေါင်းအနစ် များပြားလျက် ရှိနေကြရ သည်။

ထိုတေား အန္တရာယ်တို့ ထိပါးလာခဲ့လျှင် မဖောက်မပြန်နိုင်သော အခါဟူ၍ မျက်တောင်တစ်ခတ်မျှမရှိ၊ မသေနိုင်သောအခါဟူ၍ မျက်တောင်တစ်ခတ်မျှမရှိ၊ ပဋိသန္တနောင် ဘဝင်တစ်ဆယ့်ခြောက် ချက်မှုနောက်၍ အသက်ထက်ဆုံး သေကွက်ချင်း သေချက်ချင်းစပ်၍ သွားတော့သည်။

ဖောက်ပြန်လိမ့်မည်ကို မစိုးရိမ်ရသော ခက္ကဟူ၍ မရှိ၊ သေလိမ့် မည်ကို မစိုးရိမ်ရသောအခါဟူ၍မရှိ၊ ဖောက်ပြန်ရန် အကြောင်းဆိုက် တိုက်ခဲ့သည်ရှိသော် အပြင်းအထန် ပူခြင်း အေးခြင်း ကျင်နာခြင်းဒုက္ခာကို ခံရကုန်၏၊ အနာအမျိုးမျိုး ရောဂါအမျိုးမျိုး နှုပ်စက်သည်ကို ခံရကုန်၏၊ မျက်စိအကိုပျက်ခြင်း နားအကိုပျက်ခြင်းစသော အရှုပ်ပျက် အဆင်းပျက် ဒုက္ခာကို ခံရကုန်၏၊ လက်ပြတ်ခြင်း ခြေပြတ်ခြင်းစသော ဒုက္ခာကိုခံရ ကုန်၏။

ဖြစ်ဆဲသောဒုက္ခာကို ပျောက်ပြိုမ်းရန် ကြောင့်ကြစိုက်မှုဖြစ် လတ္တံ့သော အလားကို ပြော၍ မဖြစ်စေခြင်းငါ့ ကြောင့်ကြစိုက်မှု တို့သည်လည်း အကျဉ်းအားဖြင့် လောက်၍ ကြောက်ခြင်းဟူသမျှ၊ လန်းရခြင်းဟူသမျှ၊ ထိတ်ရခြင်းဟူသမျှ၊ ရံ့ရခြင်းဟူသမျှ ကြည်ရှောင်ရ



ခြင်း, တိမ်းဖယ်ရခြင်း, ပုန်းအောင်းရခြင်း, ကိုးကွယ်ရာပြုရခြင်း, အဘော်အပေါင်းနှင့် သွားလာနေထိုင်ရခြင်း, မြို့တည်ထောင်၍ နေရခြင်း, ရွာတည်ထောင်၍ နေရခြင်း, အမိုးအကာ အိမ်ယာဝင်းခံနှင့် နေရခြင်း, တုတ်မား လက်နက်စွဲရခြင်း, ဆေးဝါး အစောင့်အရှောက် မကင်းရခြင်း, အစာရေစာအတွက် ကြောင့်ကြစိုက်ရခြင်း အစရှိသော အလုံးစုံသော ဒုက္ခမှုတို့သည် ဝိပရီကာမ သဘောရှိသော ရုပ်တရား နာမ်တရားတို့ကို ကိုယ်အကို ပြုမှုကြောင့် ဖြစ်ရသော ဒုက္ခမှုတို့သာတည်း။

စက္ခ၌ ဝိပရီကာမငွှေ အမြှက်ပြပြီး၏။

သောတ, ယာန, အို့, ကာယ, မနောတို့ကိုလည်း စက္ခ၌နှင့်ထပ်တူ သိလေ။

ဒုက္ခသစ္ာအနက် င့်ချက် ရှင်းချက် ပြီး၏။

----- * -----

သမုဒယသစ္ာအနက် င့်ချက် ရှင်းချက်

“ဆည်းပူး, နှင်းဆောင်း, ဖွဲ့နှောင်, နှောင့်ယှက် အနက်လေးပါး, ဒုက္ခပါး” ဟူသော သမုဒယသစ္ာ၏ အနက်လေးချက်တွင် တက္ကာမှာ ဆည်းပူးခြင်းဟူသည် အဘယ်နည်း။

ဆည်းပူး။ ။အဆောက်အဦးနှင့် တကွ သော မျက်စီအကို နားအကို အစရှိသော ဒုက္ခသစ္ာတရားတို့ကို အနမတရှုသံသရာ တွင် အစဉ်ဖြစ်ပွားစေခြင်းအမှုသည် ဆည်းပူးခြင်းမည်၏။ ဖြစ်ပွားခြင်းကို အလို့ရှိသော တက္ကာကြောင့် ဖြစ်ပွားရသည်ဖြစ်၍ တက္ကာသည်



ထိတရားတိုကို ဆည်းပူးသည် မည်၏။
အာယူဟန အမြက်ပြီး။

တက္ကာမှာ နှင်းဆောင်ခြင်းဟူသည် အဘယ်နည်း။

နှင်းဆောင်။ ॥တစ်ခုတစ်ခုသော ဘဝဆုံးပြန်လျှင် စုတိ၏
အခြားမဲ့မှာ မျက်တောင် တစ်ခတ်စာမျှ ခက္ခအလပ်မရှိရအောင်
ဘဝတစ်ခုကို အမြဲဆက်လက် ထူထောင် နှင်းဆောင်ခြင်းတည်း။ ဘဝကို
သာယာသော တက္ကာနှင့်သယတန်းလန်းနှင့် စုတိကျလျှင် ဘဝသစ်
အမြဲပေါ်သည်ကို “နှင်းဆောင်”ဆိုသည်။
နိဒါနှင့်ပြီး၏။

တက္ကာမှာ ဖွဲ့နှောင်ခြင်းဟူသည် အဘယ်နည်း။

ဖွဲ့နှောင်။ ॥သတ္တဝါတို့၏ ဘဝခန္ဓာတို့ အကြပ်အတည်း အမြဲ
ဖွဲ့နှောင်ခြင်းတည်း။ နွားကို ချည်တိုင်၌ ခိုင်လှစာသော ကြိုးဖြင့် ချည်
နှောင်၍ ထားသကဲ့သို့တည်း။

နွားနှင့် သတ္တဝါ၏စိတ်။
ချည်တိုင်နှင့် ဘဝခန္ဓာ။
ခိုင်လှစာသောကြိုးနှင့် တက္ကာ။
သံယောဂ္ဂြီး၏။

တက္ကာမှာ နှောင့်ယုက်ခြင်းဟူသည် အဘယ်နည်း။

နှောင့်ယုက်။ ॥ရံခါရံဖန် သူတော်ကောင်းတို့၏ တရားကို
ကြားနာရ၍ ဘဝသံသရာမှ ထွက်မြောက်ရန် အကြံဖြစ်ပေါ်၍ လာခဲ့
သည်ရှိသော် ထိုအကြံအစည်ကို ပျက်အောင် နှောင့်ယုက်ခြင်းတည်း။



ထောင်းနှံရသော အကျဉ်းသားသည် ထောင်မှုထွက်သွား မည်ကြံးစည် လူပ်ရှားရာ ထောင်မှူး ထောင်ကြပ်သိ၍ မလူပ်ရှားနိုင်အောင် ရှိက်လဲ ထောင်းထုခြင်းကို ပြုသကဲ့သို့တည်း။
ပလိုဘာဓာဌး၏။

တစ်ခုတစ်ခုသော ဘဝ္မားလည်း ဖွားမြင်သည်မှစ၍ အစဉ်အတိုင်း တစ်နှစ် တက်တစ်နှစ် လောဘအာရုံ ဒုက္ခအသိုက်အအုံ ပွားများမှုကား အာယူဟန္တေ တည်း။

စိတ်နှုလုံး အားလပ်ခွင့်မရအောင် တစ်ခုပြီးလျှင်တစ်ခု ဒုက္ခ ဝါးဒုက္ခမှုတိုကို အမြိဆက်လက်တည်ထောင်မှုကား နိဒါန္တေတည်း။

စိတ်ကို ဒုက္ခဝါးဒုက္ခမှုတို့ ဒုက္ခမှုတို့၏ အကြပ်အတည်းဖွဲ့စည်း၍ ထားသည်ကား သံယောဓာဌး တည်း။

ဒုက္ခဝါးဒုက္ခမှုတို့မှ ထွက်မြောက်ရန်ဖြစ်သော အကြံအစည်းတို့ကို ထမြောက်ခွင့်မရတဲ့ ခကာချင်းပျက်အောင် နှောင့်ယှက်သည်ကား ပစီးဘာဓာဌး တည်း။

သမုဒယသစွာ အနက် င-ချက် ရှုင်းချက်ပြီး၏။

----- * -----

နိရောဓသစွာအနက် င-ချက် ရှုင်းချက်

“ကျွော်လွှတ်, ဆိတ်ကျွေ, မသေ, မပြု, ဤလေးခု, သူခာမှန်ထား”
ဟူသော နိရောဓသဘော လေးချက်တွင် နိဗ္ဗာန်မှာ ကျွော်လွှတ်မှု အဘယ်နည်း။



ကျော်လွတ်။ ॥သမုဒယသစ္စာတကူာ၏ ချုပ်ပြိုမ်းမှုပင်တည်း။
တကူာ ချုပ်ပြိုမ်း၍ ဒုက္ခသစ္စာ၌ ပြဆိုခဲ့သောဒုက္ခစုမှ ကျော်လွတ် သည်ကို
“ကျော်လွတ်” ဆိုသည်။

နိသရက္ခာ ပြီး၏။

ဆိတ်ကွေ။ ॥တကူာနှင့်တကွ ထိဒုက္ခပလိုပောမ အရှုပ်အတွေး
အချင်း ခပ်သိမ်း ကင်းရှင်း ကွင်းကွေသည်ကို “ဆိတ်ကွေ” ဆိုသည်။
ဝိဝင်က္ခာ ပြီး၏။

မသေ။ ॥စက္ခာစသော သခ်တတရားတို့မှာသာ သေခြင်း
ဟူသော မရကဘေး ထက်ကြပ်ရှိနေသည်။ ထိုသခ်တတရားတို့ကို
မိမိကိုယ်ပြု၍ ကျင်လည်သောသူတို့မှာ မရကဘေးကို မစိုးရိမ်ရသော
အခါဟူ၍ မျက်တောင်တစ်ခတ်မှာ မရှိ အသခံတဖြစ်သော နိဗ္ဗာန်မှာမှာ
ကား မရကဘေးဟူ၍ မရှိ ထိုသို့ မရှိသည်ကို “မသေ” ဆိုသည်။
အမတ္ထုပြီး၏။

မပြု။ ॥စက္ခာစသော သခ်တတရားတို့၌သာ အထက်က
ပြဆိုခဲ့ပြီးသော သခါရဒုက္ခမှုရှိနေသည်၊ နိဗ္ဗာန်မှာ သခါရဒုက္ခ မရှိ၊
ကံဖြစ်ပေါ်ခြင်း မရှိသောကြောင့် ဖြစ်ပေါ်အောင် လုပ်အောင် ရခြင်း
လည်း မရှိ နိစ္စတရားဖြစ်သောကြောင့် တည်နေရန် ပြပြင်ဘွှယ်လည်း
မရှိ၊ ဖောက်ပြန်ခြင်း မရှိသောကြောင့် စိုးရိမ်မှုနှင့် ကြောင့်ကြိုက်ဖွယ်
လည်း မရှိ၊ ထိုကြောင့် “မပြု”ကို အသခံတ္ထု ဟူ၍ ဆိုသည်။
အသခံတ္ထု ပြီး၏။

နိရောဓသစ္စာ အနက် င့်ချက် ရှင်းချက်ပြီး၏။



မဂ္ဂသစ္တအနက် င-ချက် ရှင်းချက်

“ထွက်မြောက်၊ တည်ခိုင်၊ မြင်နိုင်၊ ကြီးကဲ၊ ဉ်းလေးနဲ့၊ ဆင်းရွှေ့ဖိုင်းလမ်းထား” ဟူသော မဂ္ဂသစ္တ၏ အနက်လေးချက်တွင် ထွက်မြောက်ကား အဘယ်နည်း။

ထွက်မြောက်။ ॥သမုဒယသစ္တ တက္ကာကို ချုပ်ဖြိုမ်းအောင် လုပ်ဆောင် အားထုတ်သော ပယောဂူမှုပေတည်း။ တက္ကာသည် ရုပ်နာမ် ခန္ဓာတရားကို သုခတင်မှတ်၍ တွယ်တာ၏။ ဝိပဿနာသမ္မာဒိဋ္ဌာက်ဖြင့် ခန္ဓာနာမ်ရုပ်၏ ဒုက္ခအစစ်ဖြစ်ကြောင်း ထင်ရှားပေါ်သောအောင် တက္ကာချုပ်ဖြိုမ်း၏။ ဝဋ္ဌဒုက္ခ ကျော်လွယ်၏။

ခုမဲးသာသူခ အစစ်အမှန်ကား တက္ကာချုပ်ဖြိုမ်းမှ တစ်ခုသာရှိ၏။ တက္ကာချုပ်ဖြိုမ်းမှုမှတစ်ပါး အမြတ်ည်သော ချမ်းသာသူခဟူ၍ တစ်ခုမှ မရှိ။ ထိုကြောင့် ဝိပဿနာသမ္မာဒိဋ္ဌာအလုပ်သည် ဒုက္ခမှထွက်မြောက်ရန် လမ်းမှန်အစစ် ဖြစ်သတည်။

နိယျာနှင့်ပြီး၏။

မဂ္ဂင်ရှစ်ပါးမှာ တည်ခိုင်ဟူသည် အဘယ်နည်း။

တည်ခိုင်။ ॥ညောင်ပင်၏ ရေသောက်မြစ်တို့သည် ညောင်ပင်ကို ကြီးပွားစည်ကား ခိုင်မြေအောင် ကောင်းစွာတည်ရာ၏အဖြစ်ကို ပြီးစေနိုင်သကဲ့သို့ မဂ္ဂင်ရှစ်ပါးတို့သည် အလုံးစုံသော အရိယသီလဂုဏ်သမာဓိဂုဏ် ပညာဂုဏ်တို့ကို ကြီးပွား စည်ကားခိုင်မြေအောင် ကောင်းစွာ တည်ရာ၏ အဖြစ်ကို ပြီးစေနိုင်သည်၊ ဉ်းသို့ အရိယဂုဏ်ကျေးဇူးတို့၏



ကောင်းစွာ တည်ရာ၏အဖြစ်ကို ပြီးစေနိုင်သည်ကို “တည်ခိုင်” ဆို သတည်။

ဟေတွေပြီး၏။

မြင်နှင့်။ ။ဒို့မြဲတွေ့ကျဉ်းမှု ရသည်ရှိသော ရွှေး၍ တစ်ကြိမ် တစ်ခါဗ္ဗာ မမြင်ဖူးရသော နတ်ဘုံနတ်နှင့် တို့ကို မျက်မှောက်ထင်ထင် အလင်းမြင်ရသကဲ့သို့ နိုဗ္ဗာန်ကို အလင်းမြင်ရသည်ကို “မြင်နှင့်” ဆိုသည်။ ဒသနှုံပြီး၏။

ကြီးကဲ။ ။လောကီဖြစ်သော သီလသမာဓိပညာတို့သည် တက္ကာ၏ အုပ်စိုးချက်ကို ခံရကုန်၏၊ တက္ကာလျှင် အကြီးအကဲ ရှိကြကုန်၏၊ မဂ္ဂိုလ်ပါးဟု ဆိုအပ်သော လောကုတ္ထရာသီလ သမာဓိ ပညာ တို့သည်ကား တက္ကာကို အကြောင်းမဲ့ သတ်နိုင်ကြကုန်သည်ဖြစ်၍ တက္ကာ၏နယ်မှ ကျွတ်လွတ်ကြကုန်သည်ဖြစ်၍ မိမိလျှင် အကြီးအကဲ ရှိကြကုန်၏၊ မိမိကိုယ်ကို မိမိတို့ အစိုးရကြကုန်၏၊ ကြုံသို့ မိမိကိုယ်ကို မိမိတို့ အစိုးရသည်ကို “ကြီးကဲ” ဆိုသည်။

အာဓိပတေသုတ္ထပြီး၏။

သစ္တ္ထဒီပနီကျမ်းပြီး၏။